

မာ တိ ကာ

- မိတ်ဆက် ၈

၁။ ခြေထောက်နဲ့ခွဲစိတ်တဲ့ ဆရာဝန် ၁

၂။ ဖြေရှင်းလို့မရတဲ့ အဖြစ်တွေ ၆

၃။ နှစ်လွှာပေါင်းမှ တစ်ရွက် ၁၁

၄။ ကလေးချင်းမှားတဲ့ အဖြစ် ၁၇

၅။ ခွေးကလေးတို့ အချစ်ပုံပြင် ၂၁

၆။ အားလုံးရဲ့ သမီးကလေး ၂၆

၇။ လင်းလက်တောက်ပတဲ့ ကြယ်ကလေး ၃၁

၈။ ရှင်မွေးလွန်း ၃၇

၉။ အဟောင်းပုံထဲက သုံးဒေါ်လာတန်မြေပုံ ၄၃

၁၀။ ရွှေဖူးစာကံ ဖန်လာပြန်တော့ ၄၈

၁၁။ အသက်ရှည်စေတဲ့ ရွာကလေး ၅၆

၁၂။ ဒိုင်နိုဆော့ကို တွေ့ရသူ ၆၂

၁၃။ မိလျံနာဖြစ်တဲ့နည်း ၆၇

၁၄။ မိသားစုနှစ်ခုရဲ့ ကမ္ဘာမကြေရန်ပွဲ ၇၃

၁၅။ လိပ်ပြာမယ် ၇၉

၁၆။ ငွေတွင်းကြီး ၈၅

၁၇။ မိသားစုဆိုတာ “အရာရာ” ၉၁

၁၈။ တစ်ရွာတစ်ပုဒ်ဆန်း ၉၆

၁၉။ သူ့ခိုးကြောင့် လူတွေချစ်တာခံလိုက်ရသူ ၁၀၀

၂၀။ ထိုက်သူ့လက်ဝယ် ပိုင်စိုးစေ ၁၀၃

၂၁။ အချစ်မပြယ် နှစ် ၅၀ ၁၀၆

၂၂။ ခေါင်းတုံးပြောင်တဲ့သူ ၅၀ နဲ့အတူ ၁၁၁

၂၃။ ကျေးဇူးကမ္ဘာ ၁၁၄

၂၄။ ရေထဲက ဖူးစာရှင် ၁၂၀

၂၅။ အတိတ်ကကံဆိုးသူတွေပေးခဲ့တဲ့ လက်ဆောင် ၁၂၄

၂၆။ အူကြောင်ကြောင်နဲ့ သတို့သားဖြစ်သွားခဲ့သူ ၁၃၀

၂၇။ မီးရှို့ပစ်လိုက်မိတဲ့ ပိုက်ဆံတွေ ၁၃၄

၂၈။ လေထဲပျံဝဲလာတဲ့ ဒေါ်လာတစ်သန်း ၁၃၈

၂၉။ မနာတတ်သူ ၁၄၃

၃၀။ ခြေတစ်ဖက်တည်း အပြေးသမား ၁၄၈

၃၁။ စိတ်တန်ခိုးရှင် ၁၅၂

၃၂။ အသက်ရှင်လျက် မှားယွင်းသင်္ကြံဟ်ခံရသူ ၁၅၆

၃၃။ လူသစ် ဘဝသစ် ၁၅၉

၃၄။ ကားထဲမှာ လေမွန်းသေရှာတဲ့ ကလေး ၁၆၃

၃၅။ မြို့သေးသေးလေးမှာ လေယာဉ်ကြီးဆင်းမိတော့ ၁၆၆

- အနှစ်ချုပ် ၁၇၆

မိတ်ဆက်

အမေရိကန်နိုင်ငံ ဆန်ဖရန်စစ္စကိုမှာ နေထိုင်တဲ့ ကျွန်တော့် မိတ်ဆွေ ကိုကျော်အောင်က စာအရေးအသားကောင်းတယ်။ သူဖတ်ရတဲ့ စာအုပ်တွေထဲက အကြောင်းအရာအချို့ကို မြန်မာ ဘာသာနဲ့ သူပြန်ရေးပြီး မိတ်ဆွေတွေဖတ်ဖို့ မျှဝေတယ်။ အချို့ ကိုတော့ မန္တလေးနေ့စဉ်သတင်းစာက ပုံနှိပ်ဖော်ပြတယ်။

ကိုကျော်အောင် ရှာဖွေရေးသားတဲ့ အကြောင်းအရာတွေက စိတ်ဝင်စားဖို့ကောင်းလို့ ကျွန်တော် သဘောကျတယ်။ သူ ဘာသာပြန်တဲ့ Sandra Heyer ရဲ့ “More True Stories” မူရင်းစာအုပ်ကို ကျွန်တော်လိုက်ဖတ်ပါတယ်။ စိတ်ဝင်စားစရာ ကောင်းတဲ့အကြောင်းတွေ တော်တော်များတယ်။ Sandra Heyer က “True Stories” စာအုပ်တွေ အမြောက်အမြား ရေးထားတာကိုတွေ့ရတယ်။ လက်လှမ်းမီသမျှ ထပ်ရှာပြီး ဆက် ဖတ်မိတယ်။ ဖတ်မိတဲ့ စာအုပ်ခုနစ်အုပ်ထဲက အကြောင်းအရာ တွေဟာ တစ်မျိုးမဟုတ်တစ်မျိုး စိတ်ဝင်စားဖို့ကောင်းတယ်။

ဖတ်မိပြီးနောက် ကျွန်တော့်မိသားစုဝင်တွေ ဖောက်သည်ချပြီး ပြန်ပြောပြမိတယ်။

ကိုယ့်စာဖတ်သူတွေကိုလည်း ပြန်လည်တင်ပြချင်တဲ့ဆန္ဒ ဖြစ်လာပါတယ်။ သူ့စာအုပ်ထဲမှာ ဖော်ပြထားတာတွေကိုပဲ ဘာသာပြန်ပြီး ပြောပြတာမျိုးမဟုတ်ဘဲ သူ့အဖြစ်အပျက် ဖြစ်ခဲ့တဲ့ အချိန်က သတင်းတွေ ဆောင်းပါးတွေကိုပါ ပြည့်စုံအောင် ပြန် လည်ရှာဖွေစုဆောင်းပြီး အချက်အလက်ရယူတယ်။ မြန်မာ ဘာသာနဲ့ ပြန်လည်ရေးသားရာက “ဖတ်ပြီးရင် ပြန်ပြောချင် စရာ အကြောင်းများ” စာအုပ်ဖြစ်လာတာပါ။ စာအုပ်ထဲမှာပါတဲ့ အကြောင်းအရာတွေက စိတ်ဝင်စားဖို့ကောင်းတယ်။ ဖတ်ပြီးရင် ကိုယ်ချစ်ခင်သူတွေကို တစ်ဆင့် ပြန်ပြောချင်စရာကောင်းပါတယ်။

လူတို့အကြောင်းကို လူတွေစိတ်ဝင်စားကြတာ သဘာဝကျ တယ်။ လူ့သဘော လူ့သဘာဝတွေကို သိရင် လူပေါင်းဆုံတယ်။

Sandra Heyer ရေးတဲ့ “True Stories” စာအုပ်တွေ ထဲက အကြောင်းအရာ ၃၀ ကို ကောက်နုတ်ပြီး ဒီစာအုပ်မှာ ဖော်ပြထားပါတယ်။ စာအုပ်မှာ ဖော်ပြထားတဲ့ အမှတ်စဉ် ၃၁ က ၃၅ အထိဖြစ်တဲ့ “စိတ်တန်ခိုးရှင်”၊ “အသက်ရှင်လျက် မှားယွင်းသင်္ကြံဟ်ခံရသူ”၊ “လူသစ် ဘဝသစ်”၊ “ကားထဲမှာ လေမွန်းသေရှာတဲ့ကလေး” နဲ့ “မြို့သေးသေးလေးမှာ လေ ယာဉ် ဆင်းမိတော့” ငါးပုဒ်ကတော့ True Stories စာအုပ်တွေ ထဲက မဟုတ်ပါဘူး။ စိတ်ဝင်စားလို့ ထပ်ဖြည့်ပြီး ရေးထားတာ ပါ။

ဒီစာအုပ်ဖြစ်လာဖို့ အစပြုအခြေခံတဲ့ အမေရိကန်နိုင်ငံမှာ နေထိုင်တဲ့ မိတ်ဆွေ ကိုကျော်အောင်ကို ကျေးဇူးတင်ပါတယ်။